

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့

၁၉၆၃ ခုနှစ်၊ ဘဏ္ဍာတော်ဥပဒေ။

[၁၉၆၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၃၁။]

၁၃၂၅ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက်။

(၁၉၆၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်။)

အောက်ဖော်ပြပါ ဥပဒေကို ထုတ်ပြန်ကျေညာသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီဥက္ကဋ္ဌသည်၊ အောက်ပါဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

၁။ ။ အမည်နှင့် စတင်အာဏာ တည်သည့်နေ့ရက်။ ။ (၁) ဤဥပဒေကို ၁၉၆၃ ခုနှစ်၊ ဘဏ္ဍာတော်ဥပဒေ ဟုခေါ်တွင်စေရမည်။

(၂) ဤဥပဒေသည်၊ ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အာဏာတည်ရမည်။

၂။ ။ အမြတ်ခွန် စည်းကြပ်သည်နှုန်းများ။ ။ (၁) ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ အစပြုသည့်နှစ်အတွက်

ဤဥပဒေ၏ပဌမဇယားတွင် သီးခြားဖော်ပြထားသည့် နှုန်းများအတိုင်း အမြတ်ခွန်စည်းကြပ်ရမည်။

(၂) အမြတ်ခွန်အက်ဥပဒေ ပုဒ်မ ၁၅-က (၁) အလို့ငှါ အမြတ်ခွန်ထမ်း ကိုယ်တိုင်ကိုယ်ကျ အလုပ်လုပ်၍

ရသည့်ဝင်ငွေအတွက် လျှော့ရမည့်ငွေ ကိုယင်းဝင်ငွေ၏ ၅ ပုံ ၁ ပုံဟုသတ်မှတ်လိုက်သည်။ သို့သော်

ယင်းသို့လျှော့သော ငွေပေါင်းသည် ကျပ်ငွေ ၄,၀၀၀ ထက်မကျော်စေရ။

(၃) ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ အစပြုသည့်နှစ်အတွက် အမြတ်ခွန်စည်းကြပ်ရာ ၌အမြတ်ခွန်ထမ်း၏

စုစုပေါင်းဝင်ငွေတွင် ကုမ္ပဏီမှရရှိသည့်အမြတ်ဝေစု ငွေပါဝင်လျှင်၊ ထိုအမြတ်ဝေစု ငွေအပေါ်တွင်

ကုမ္ပဏီကပေးဆောင်ခဲ့သော အမြတ်ခွန်ငွေအချိုးအစားနှင့် ညီမျှအောင်တိုးမြှင့်ရမည့်အ ပြင်၊

ယင်းသို့တိုးမြှင့်သည့်ငွေကို အမြတ်ခွန်ထမ်းကိုယ်တိုင်က ပေးဆောင်ခဲ့သည့်အမြတ်ခွန်ဟု မှတ်ယူရမည်။

(၄) ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ အစပြုသည့်နှစ် အတွက်အမြတ်ခွန် စည်းကြပ်ရာ၌ အမြတ်ခွန်ထမ်း၏

စုစုပေါင်းဝင်ငွေတွင် လစာငွေ၊ အာမခံစာချုပ်များပေါ်မှ အတိုးငွေနှင့် ကုမ္ပဏီမှရရှိ သောတိုးမြှင့်ထားသည့်

အမြတ်ဝေစုငွေတို့ပါဝင်လျှင်၊ အမြတ်ခွန်ထမ်းပေးဆောင်ရမည့် အမြတ်ခွန်သည် အောက်ပါငွေနှစ်ရပ်ပေါင်း

ဖြစ်ရမည်။

(က) အမြတ်ခွန်ထမ်း၏ စုစုပေါင်းဝင်ငွေ ပေါ်တွင် ၁၉၆၂ ခုနှစ်၊ ဘဏ္ဍာတော် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တွက်ချက်၍ ရရှိသည့် အမြတ်ခွန်။	}	×	အဆိုပါလစာငွေ၊ အတိုးငွေနှင့် အမြတ်ငွေ စုစုပေါင်း
(ခ) အမြတ်ခွန်ထမ်း၏ စုစုပေါင်းဝင်ငွေ ပေါ်တွင် ပုဒ်မခွဲ (၁) ပါ ပြဋ္ဌာန်းချက် များနှင့်အညီ တွက်ချက် ရရှိသည့် အမြတ်ခွန်။			စုစုပေါင်း ဝင်ငွေ။
	}	×	အဆိုပါလစာငွေ၊ အတိုးငွေနှင့် အမြတ် ဝေစုငွေများ မဟုတ်သည့် ဝင်ငွေ။
			စုစုပေါင်း ဝင်ငွေ။

သို့ရာတွင် ပြည်ပနေ အမြတ်ခွန်ထမ်းဖြစ်လျှင် ဤပုဒ်မခွဲအလို့ငှါ အပိုဒ် (က) အတွက်အမြတ်ခွန်ကို ၁၉၆၃ ခုနှစ်၊

မြန်မာနိုင်ငံအမြတ်ခွန် ဥပဒေကိုပြင်သည့် ဥပဒေအတည် မဖြစ်မီရှိခဲ့သည့် ပုဒ်မ ၁၇-က အရင်း၊ အပိုဒ် (ခ)

အတွက်အမြတ်ခွန်ကို ယင်းဥပဒေဖြင့် ပြင်ဆင်လိုက်သည့် ပုဒ်မ ၁၇-ကအရင်း၊ အသီးသီးတွက်ချက်ရမည်။

(၅) ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုသည့်နှစ် အတွက်ပြည်ပနေ အမြတ်ခွန်ထမ်းများ

၏စုစုပေါင်းဝင်ငွေတွင် မြန်မာနိုင်ငံအမြတ်ခွန် အက်ဥပဒေပုဒ်မ ၁၂-က အရ၊ အခြေပစ္စည်းမှ မြတ်စွန်း

သည့်ငွေပါဝင်လျှင် ထိုစုစုပေါင်းဝင်ငွေ ပေါ်တွင် ကျသင့်မည့်အမြတ်ခွန် ကိုယင်းအက်ဥပဒေပုဒ်မ ၁၇-က

ပါပြဋ္ဌာန်းချက်များနှင့် အညီတွက်ချက်စည်းကြပ်ရမည်။

(၆) ဤဥပဒေအလို့ငှါ “စုစုပေါင်းဝင်ငွေ” နှင့် “ကိုယ်တိုင်ကိုယ်ကျ အလုပ်လုပ်၍ ရသည့်ဝင်ငွေ” ဆိုသည့် စကားရပ်တို့မှာ

မြန်မာနိုင်ငံ အမြတ်ခွန်အက်ဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်းဖြစ်သည်။

၃။ ။ စာပို့တိုက်နှုန်းများသတ်မှတ်ခြင်း။ ။ ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စသောဘဏ္ဍာ တော်နှစ်အတွက်၊

ဤဥပဒေ၏ ဒုတိယဇယားကို မြန်မာနိုင်ငံစာပို့တိုက် အက်ဥပဒေတွင်၊ ထိုဥပဒေ၏ ပဌမဇယားအဖြစ် ထည့်သွင်းရမည်။

ဗိုလ်နေဝင်း၊

ဥက္ကဋ္ဌ၊

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ။

ရန်ကုန်မြို့၊ ၁၃၂၅ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက်။

(၁၉၆၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်။)

အမိန့်အရ၊

ဒု-ဗိုလ်မှူးကြီး ကိုကို၊

အတွင်းဝန်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရအဖွဲ့။

----- Attachment -----

[ပူးတွဲဖော်ပြသော စာရင်း ၁] ၀၁ ပဌမဇယား။၁၉၆၃-၆၄ ခု၊ ဘဏ္ဍာတော်နှစ်အတွက်၊ အမြတ်ခွန် နှုန်းများ ဇယား။

[ပူးတွဲဖော်ပြသော စာရင်း ၂] ၀၂ ဒုတိယဇယား။မြန်မာနိုင်ငံစာပို့တိုက် အက်ဥပဒေတွင်ထည့်သွင်း ရမည့်ဇယား။

Myanmar Law Information System (MLIS)